

အကယ်၍ ကိုဗစ်-၁၉ ရှိနေပါက မဲဆန္ဒ ပေးခြင်း

BE COVIDSAFE

အကယ်၍ သင်သည် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရပြီး မဲဆန္ဒ ပေးသည့်နေ့တွင် သီးသန့်ခွဲနေရမည်ဖြစ်ပါက သင်သည် မေလ 21 ရက်နေ့ စနေနေ့တွင် 2022 ခုနှစ် ပြည်ထောင်စု ရွေးကောက်ပွဲအတွက် မဲဆန္ဒ ပေးသည့်နေရာတွင် မဲပေးခွင့်ရှိမည်မဟုတ်ပါ။

မေလ 13 ရက် သောကြာနေ့ ဒေသစံတော်ချိန် ညနေ 6.00 နာရီ နောက်ပိုင်းတွင် ကိုဗစ်-19 ရောဂါပိုး တွေ့ရသူများအတွက် တယ်လီဖုန်းဖြင့် မဲပေးခြင်းကို မေလ 19 ရက် ကြာသာပတေးနေ့မှ မေလ 21 ရက်နေ့ စနေနေ့အထိ ပြုလုပ်နိုင်ပါသည်။

အကယ်၍ သင်သည် အနီးကပ်ထိတွေ့ခဲ့သူဖြစ်ပြီး ရောဂါလက္ခဏာများမတွေ့ရပါက သင်သည် သီးသန့်ခွဲနေရန် မလိုအပ်ပါ။ မဲဆန္ဒ ပေးသည့်နေရာကို ကိုယ်တိုင်သွားရောက် မဲပေးနိုင်ပါသည်။



တယ်လီဖုန်းဖြင့် မဲပေးနည်း

1 မှတ်ပုံတင်ခြင်း

- ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရကြောင်း အထောက်အထား စုဆောင်းပါ။
ဖြစ်သင့်သည့်အချက်များမှာ -
 - အကယ်၍ PCR ဖြစ်ပါက - (ဖြစ်နိုင်လျှင်) စမ်းသပ်စစ်ဆေးမှု ပြုလုပ် သည့်နေရာ၊ ရောဂါပိုးရှိကြောင်း အတည်ပြုသည့် နေ့စွဲ၊ အချိန်နှင့် သင့် ကျန်းမာရေး ပညာရှင်၏ ရည်ညွှန်းနံပါတ်
 - အကယ်၍ ခန္ဓာကိုယ်တွင် ရောဂါဘယဖြစ်စေသည့် ပဋိလို့ပစ္စည်းကို အမြန်စမ်းသပ်မှု (RAT) - တံဆိပ်နှင့် အမှတ်စဉ် (ဖြစ်နိုင်လျှင်)၊ ရောဂါပိုးရှိ ကြောင်း အတည်ပြုသည့် နေ့စွဲ၊ အချိန်နှင့် သင့်ကျန်းမာရေး ပညာရှင်ထံမှ သင် ရောဂါပိုးရှိကြောင်း မှတ်ပုံတင်သည့် ရည်ညွှန်းနံပါတ် (ဖြစ်နိုင်လျှင်)
- **1800 413 960** ကိုဆက်သွယ်ပြီး နည်းလမ်း 1 ကို ရွေးချယ်ပါ။
သင့် ဘာသာစကား ပြောသည့်စကားပြန်ကို သင် တောင်းနိုင်ပါသည်။ ဖုန်းဆက် ချိန်တွင် သင့်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရပြီး သီးသန့်ခွဲနေရန် လိုအပ်သူဖြစ် သည့်အတွက် မဲရုံသို့ မလာနိုင်ကြောင်း အတည်ပြု ပြောခိုင်းလိမ့်မည် ဖြစ်သည့်အတွက် သင့် အထောက်အထားများကို အဆင်သင့် လုပ်ထားပါ။

2 မဲပေးခြင်း

- တယ်လီဖုန်းဖြင့် အဆက်အသွယ်ရရန် တောင့်ဆိုင်းရသည့်အချိန် ကြာမြင့်နိုင်ပါသည်။**
- သင့် မဲဆန္ဒနယ်မှ မဲဆန္ဒစာရွက်များ၏ ပုံကို ကြည့်ရန် သင့် SMS သို့မဟုတ် အီးမေးလ်တွင်ရှိသော ချိတ်ဆက်ရမည့်နေရာ (link) ကို ကြည့်ပါ။
 - သင့် ကိန်းဂဏန်း ၈ လုံးပါ မှတ်ပုံတင်နံပါတ်၊ PIN နှင့် သင့် ဆန္ဒအလျောက် ရွေးချယ်လိုမှုများကို အဆင်သင့် လုပ်ထားပါ။
 - **1800 413 960** ကိုဆက်သွယ်ပြီး နည်းလမ်း 2 ကို ရွေးချယ်ပါ။
သင့် ဘာသာစကား ပြောသည့်စကားပြန်ကို သင် တောင်းနိုင်ပါသည်။ တယ်လီဖုန်းဖြေသူက သင့်အား -
 - သင် တယ်လီဖုန်းဖြင့် မဲဆန္ဒပေးခွင့် ရှိရသည့်အကြောင်းကို နောက်ထပ်တစ်ကြိမ် ထပ်မံ အတည်ပြု ပြောခိုင်းပါလိမ့်မည်။
 - သင့် ကိန်းဂဏန်း ၈ လုံးပါ မှတ်ပုံတင်နံပါတ်နှင့် ကိန်းဂဏန်း ၆ လုံးပါ PIN နံပါတ်ကိုမေးမည်။ (သင့်အမည်၊ သို့မဟုတ် နေရပ်လိပ်စာကို မပေးပါနှင့် သို့မဟုတ် သင့်မဲသည် လျှို့ဝှက်စွာ ရှိနေပါလိမ့်မည်။)
 - သင့် မဲစာရွက်များ၏ပုံရိပ်သည် သင့်ရှေ့မှောက် ရှိနေကြောင်း အတည်ပြုခိုင်းမည်။
 - သင့် မဲဆန္ဒကို ဖုန်းဖြေသူက မည်သို့မည်ပုံ မှတ်တမ်းတင်ရမည်ကို ဖော်ပြခိုင်းမည်။
 - တယ်လီဖုန်းမချမီ ဤနည်းမှာ သင် မဲဆန္ဒပေးလိုသော နည်းဖြစ်ကြောင်း အတည်ပြုခိုင်းမည်။

အလုပ်ချိန်များ

အွန်လိုင်း စာရင်းသွင်းခြင်း

ဖွင့်ချိန်	ဗုဒ္ဓဟူးနေ့ မေလ 18 ရက်နေ့	ဩစတြေးလျားနိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ညနေ 6.01 နာရီ
ပိတ်ချိန်	စနေနေ့ မေလ 21 ရက်နေ့	ဩစတြေးလျားနိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ညနေ 4.00 နာရီ

တယ်လီဖုန်းဖြင့် စာရင်းသွင်းခြင်း

ကြာသာပတေးနေ့ မေလ 19 ရက်နေ့	ဒေသစံတော်ချိန် နံနက် 8.30 နာရီမှ ညနေ 5.30 နာရီအထိ
သောကြာနေ့ မေလ 20 ရက်နေ့	ဒေသစံတော်ချိန် နံနက် 8.30 နာရီမှ ညနေ 5.30 နာရီအထိ
စနေနေ့ မေလ 21 ရက်နေ့	ဒေသစံတော်ချိန် နံနက် 8.00 နာရီမှ ညနေ 4.00 နာရီအထိ

တယ်လီဖုန်းဖြင့် မဲဆန္ဒ ပေးခြင်း

ကြာသာပတေးနေ့ မေလ 19 ရက်နေ့	ဒေသစံတော်ချိန် နံနက် 8.30 နာရီမှ ညနေ 5.30 နာရီအထိ
သောကြာနေ့ မေလ 20 ရက်နေ့	ဒေသစံတော်ချိန် နံနက် 8.30 နာရီမှ ညနေ 6.00 နာရီအထိ
စနေနေ့ မေလ 21 ရက်နေ့	ဒေသစံတော်ချိန် နံနက် 8.00 နာရီမှ ညနေ 6.00 နာရီအထိ

စနေနေ့ မေလ 21 ရက်နေ့ ညနေ 6.00 နာရီတွင် မဲရုံများ ပိတ်သော်လည်း အကယ်၍သင်သည် မဲပေးရန် စာရင်းသွင်းထားပြီး ဖုန်းဖြင့် မဲပေးရန် စောင့်ဆိုင်းနေရလျှင်လည်း မဲပေးနိုင်စွမ်း ရှိမရှိမည်။

သင့် မဲဆန္ဒ ပေးခြင်းတွင် လုံခြုံသိုသိပ်မှု ရှိပါသည်။

တယ်လီဖုန်းဖြင့် မဲပေးခြင်း၏ တည်ကြည်ဖြောင့်မတ်မှုရှိစေခြင်းကို သေချာစေသော လုပ်ထုံးလုပ်နည်းများသည် ဩစတြေးလျန် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကို လိုက်နာကျင့်သုံးသည့် မဲရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အတူတူပင် ဖြစ်ပါသည်။